



ကြက်ခြေနီ လစဉ်ထုတ် သတင်းစာစောင်

၂၀၂၀ပြည့်နှစ်၊
အောက်တိုဘာလ
သတင်းစာစောင်



စာမျက်နှာ ၃

၈၃ ကြိမ်မြောက်ကြက်ခြေနီ
ဗဟိုကောင်စီအစည်းအဝေးပြုလုပ်

စာမျက်နှာ ၅

ပြည်နယ်တိုင်းများမှကြက်ခြေနီ
များရန်ကုန်တွင်အားဖြည့်

စာမျက်နှာ ၇

ကြက်ခြေနီက လေဘေးသင့်
ပြည်သူများအား ထောက်ပံ့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို အောက်ဖော်ပြပါ လူမှုကွန်ယက်နှင့် ဝက်ဘ်ဆိုက်တို့တွင်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။

<https://web.facebook.com/MinistryOfHealthAndSportsMyanmar/>

<https://www.mohs.gov.mm>

COVID-19 Call Center

Phone Number – 2019

သို့လည်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆောင်ရွက်မှုများကို ယခုစာမျက်နှာတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။

<https://web.facebook.com/info.mrcs/>

<https://www.redcross.org.mm>

COVID-19 ရောဂါကို မိမိကစ ကာကွယ်ပါ

အပြင်ထွက်တာနဲ့
နာခေါင်းစည်းတပ်ပါ။



(၈၃) ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးအွန်လိုင်းစနစ်ဖြင့်ကျင်းပ ကျန်းမာရေးနှင့်အားကစားဝန်ကြီးတက်ရောက်မိန့်ခွန်းပြောကြား



မြန်မာနိုင်ငံကြက်ခြေနီအသင်း၊(၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို၂၀၂၀ပြည့်နှစ်၊စက်တင်ဘာ၂၅ရက်၊နံနက်၉နာရီအချိန်တွင် Online Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊အမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်၊ဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်အမာမာမောင်နိုင်၊အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ဌာနဆိုင်ရာများမှညွှန်ကြားရေးမှူးချုပ်များ၊နီးနယ်ဝန်ကြီးဌာနများမှဖိတ်ကြားထားသူများ၊ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ပြည်နယ်နှင့်တိုင်းဒေသကြီးများမှကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှတာဝန်ရှိသူများ၊မိတ်ဖက်အမျိုးသားအသင်းများမှဌာနကိုယ်စားလှယ်များ၊အသင်းမှအထွေထွေအတွင်းရေးမှူး၊ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးကအဖွင့်မိန့်ခွန်းပြောကြားခြင်းနှင့် အသင်းဥက္ကဋ္ဌက အသင်း၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မှတ်တမ်းတင်ခတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး(၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးအခမ်းအနားအမှာစကားကိုသဘာပတိဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်ကပြောကြားခဲ့ပါသည်။ထို့နောက်(၈၂)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်အမာမာမောင်နိုင်မှရှင်းလင်းတင်

ပြခဲ့ပါသည်။ဆက်လက်ပြီးအချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်မြသူမှအသင်းဌာနချုပ်၏(၂၀၁၉)ခုနှစ်လူ့စီးပွားရေး (၂၀၂၀)ပြည့်နှစ်အထိလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်မှ(၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့တင်သွင်းသည့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဆက်လက်တင်ပြခဲ့ပါသည်။ ထို့နောက်အချိန်ပြည့်အလုပ်အမှုဆောင်ဒေါ်ကြူကြူဝင်းမှ အမှုဆောင်အဖွဲ့၏ (၂၀၁၉) ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် အတွင်းစာရင်းစစ်၏ လုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြခဲ့ပြီး အစည်းအဝေးကို ခေတ္တရပ်နားခဲ့ပါသည်။

ကောင်စီအစည်းအဝေး နေ့လယ်ပိုင်း အစီအစဉ်များကို နေ့လည် (၁) နာရီတွင် Video conferencingစနစ်ဖြင့် ဆက်လက်ကျင်းပရာ



တပ်ဖွဲ့မှူးချုပ်ဒေါက်တာထိန်လင်းကကြက်ခြေနီသူနာပြုတပ်ဖွဲ့ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏အစီရင်ခံစာကိုတင်ပြခြင်းနှင့်ယင်းနောက်တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့က ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများကို ညနေ ၃: ၃၀ နာရီထိဆက်လက် တင်ပြဆွေးနွေးခဲ့ကြပြီး ပထမနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

(၈၃)ကြိမ်မြောက်ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး(ဒုတိယနေ့)အစီအစဉ်အခမ်းအနားကို စက်တင်ဘာလ ၂၆ရက်၊ နံနက် ၉နာရီအချိန်တွင် Online Video Conferencing ဖြင့် ဆက်လက်ကျင်းပပြုလုပ်ရာတိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ ဆောင်ရွက်ပြီးစီးမှုအစီရင်ခံစာများတင်ပြခြင်း၊အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနညွှန်ကြားရေးမှူးဒေါက်တာဒေါ်လင်းလင်းသက်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမဟာဗျူဟာစီမံကိန်း(၂၀၂၁ခုနှစ်၂၀၂၅)ခုနှစ်ထိတင်ပြခြင်း၊ရေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနညွှန်ကြားရေးမှူးဒေါ်ခင်ခင်ရှိန်မှရေးဦးပြုစုခြင်းမူဝါဒတင်ပြခြင်း၊လူသားအရင်းအမြစ်ဌာနညွှန်ကြားရေးမှူးဒေါ်ချမ်းမင်းဦးကကလေးသူငယ်အကာအကွယ်ပေးရေးဆိုင်ရာမူဝါဒနှင့်အလုပ်သင်မှုဝါဒတင်ပြခြင်းနှင့် အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှူးဒေါ်မေစန္ဒာမျိုးမှ အရင်းအမြစ် စုစည်းအသုံးချရေးမူဝါဒတင်ပြခြင်းတို့ တင်ပြခြင်းများပြုလုပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ အထွေထွေညှိနှိုင်းဆွေးနွေးခြင်းများနှင့်အကြံပြုတင်ပြချက်များပြုလုပ်ခြင်း၊ တင်ပြချက်များအပေါ် အသင်းဥက္ကဋ္ဌမှ ခြုံငုံသုံးသပ်ခြင်းနှင့် (၈၃)ကြိမ်မြောက်ကြက်ခြေနီညီလာခံတွင် ဆုံးဖြတ်ချက်(၂)ရပ်၊ အတည်ပြုခြင်း(၁၃)ရပ်နှင့် မှတ်တမ်းတင်ခြင်း(၁၃)ရပ်တို့ကိုပြုလုပ်ကာအခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။



ရသေ့တောင်တွင် ပဋိပက္ခဖြစ်စဉ်ကြောင့် ထိခိုက်သူများအား ကြက်ခြေနီကရေးဦးပြုစုပြီးဆေးရုံပို့

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ပြာပင်းရင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အတွင်းထိခိုက် ဒဏ်ရာရရှိသူလူနာ(၄)ဦးအား ရသေ့တောင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဦးလှကျော်ဦးဆောင်သော ကြက်ခြေနီစေတနာ့လုပ်အား ရှင်များက ထိခိုက်ဒဏ်ရာရရှိသူများ၏ ဒဏ်ရာအား အရေးပေါ်ရှေးဦးပြုစုခြင်း ပြုလုပ်ပေးကာ ရသေ့တောင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။



ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြက်ခြေနီအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောက်တိုဘာ ၈
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သောအစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်း များတွင်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေကျပ်(၂၅) သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါ်အယ်လ်နန်းခမ်းနှင့် ပြည်နယ်တပ်ဖွဲ့မှူးဦးအေးချမ်းတို့ကလက်ခံခဲ့ကြပါသည်။ ဆက်လက်ပြီး ကိုဗစ် ၁၉ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ပေး ကြသောကြက်ခြေနီစေတနာ့လုပ်အားရှင်များအား အထူးဂရုစိုက်ကြရန်နှင့် ကျေးဇူးအထူတင်ရှိကြောင်းပြောကြားခဲ့ပါသည်။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးရာတွင် ကြက်ခြေနီ ပါဝင်ကူညီ

စဉ့်ကူး၊ အောက်တိုဘာ ၂၀
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်(၆) ဦးတို့သည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သော မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးဆေးထိုးလုပ်ငန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေး ရာတွင်တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။



ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကြက်ခြေနီက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ ပစ္စည်းများသွားရောက်ပေးအပ်

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၆
၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ၆ရက်နေ့ကရှမ်းပြည်နယ်(မြောက် ပိုင်း) ကျောက်မဲမြို့နယ်၊ပုံပိုးကျေးရွာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိလာ သော ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု(၉၇)စုအား အသင်းဌာနချုပ်မှပေး ပို့သည့်အရေးပေါ်ထောက်ပံ့ပစ္စည်းများဖြစ်သောတစ်ကိုယ်ရည်သန့်ရှင်း ရေးသုံးပစ္စည်း တစ်ပတ်စာ (၄၈)ခု၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်း ရေးသုံးပစ္စည်း(၁၀၀)ခုတို့ကို သွားရောက်ပေးအပ်ခဲ့သည်။ ထို့အပြင် အောက်တိုဘာလ ၁၈ရက်နေ့ကလည်း လားရှိုးမြို့နယ်၊ နမ့်ပေါင်တိုက် နယ်အုပ်စု၊ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော ယာယီနေရပ် စွန့်ခွာမိသားစုများအား လားရှိုးမြို့နယ်ကြက်ခြေနီအသင်းခွဲက တစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စောင်များအားသွားရောက်ထောက်ပံ့ ပေးခဲ့ကြသည်။

ယာယီခိုလှုံရာစခန်းများမှ မိသားစု ၁၇၆စုအား ကြက်ခြေနီက ငွေသားထောက်ပံ့

မိုးကောင်း၊ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ဒီနန်းမတ်ကြက်ခြေနီအသင်းတို့ပူးပေါင်း ကာကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်းမြို့နယ်အတွင်းရှိ ယာယီခိုလှုံ ရာစခန်း (၇)ခုရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကျပ်သိန်းခုနစ်ရာ ကျော်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထိုသို့ထောက်ပံ့ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူးစီမံချက် ရုံးမှတာဝန်ရှိသူများ၊ မိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးမျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌဦးဝင်းနိုင်နှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင် ဦးတို့က ယာယီခိုလှုံရာစခန်း (၇)ခုမှ ပြည်တွင်းနေရပ်စွန့်ခွာပြည်သူ မိသားစု(၁၇၆) စုအား တစ်အိမ်ထောင်လျှင် ငွေကျပ်၄သိန်းနှုန်းဖြင့် Unconditional Cash Gr

ant(သတ်မှတ်ချက်မရှိငွေသားထောက်ပံ့ခြင်းအစီအစဉ်)အဖြစ် စုစုပေါင်း ကျပ် ၇၀,၄၀၀,၀၀၀/- (ကျပ်ခုနစ်ရာလေးသိန်းတိတိ)အား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၁နှင့် ၂၂တို့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်ယခုကဲ့သို့ထောက်ပံ့ခြင်းမှာ COVID-19ရောဂါကာလအတွင်းအခက်အခဲများနှင့်ရင်ဆိုင်ရနေရသည့် မိသားစုများအဆင်ပြေစေရန်၊ အသက်ဖြေနှစ်အထက်ရှိ သက်ကြီးရွယ်အို ရှိသည့်မိသားစု၊ နာတာရှည်ရောဂါဝေဒနာခံစားနေရသူ၊ ကိုယ်ဝန်ဆောင် သည်နို့တိုက်မိခင်အချို့တို့ဆုံးမိသားစုများအစရှိသည့်သတ်မှတ်ချက်များ နှင့် ကိုက်ညီသည့် မိသားစုများကိုရွေးချယ်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။



COVID-19ရောဂါကာကွယ်ရေးအတွက် တိုင်းနှင့်ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရန်ကုန်သို့ လာရောက်အားဖြည့်ကူညီ

ရန်ကုန်၊ အောက်တိုဘာလ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်ရန် မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၁)ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့လည်ပိုင်းတွင် ရောက်ရှိလာခဲ့ကြပါသည်။

ယင်းအဖွဲ့အား လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19ကုသရေးစင်တာ တာဝန်ခံဆရာဝန်ကြီးဒေါက်တာရဲမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးကျော်မိုးကြည်၊ အသင်းဌာနချုပ်မှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ ညွှန်ကြားရေးမှူးဒေါက်တာလင်းလင်းသက်တို့ကကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးလိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပါသည်။

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဒုတိယပြည်နယ်ကြက်ခြေနီဌာနပြုတပ်ဖွဲ့မှူးဒေါ်လေးလေးခက်ဦးဆောင်သည့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၁) ဦးတို့သည် လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19 ကုသရေးစင်တာတွင် နိုဝင်ဘာလ ၉ရက်နေ့အထိ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၉)ဦးတို့သည် စက်တင်ဘာလ ၁၄ရက်နေ့မှ ၂၈ရက်နေ့အထိ ယင်းစင်တာတွင်တာဝန် ထမ်းဆောင်ခဲ့ကြသည်။ ထို့အပြင် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၅)ဦးတို့သည်လည်း အဆိုပါစင်တာတွင်ပင်စက်တင်ဘာလ ၂၈ရက်မှ အောက်တိုဘာလ ၁၂ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းကာ အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။



၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၄မှ စက်တင်ဘာလ ၂၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင်ကူညီဆောင်ရွက်ခဲ့ကြပြီးပြန်လည်ရောက်ရှိလာသော ကြက်ခြေနီစေတနာလုပ်အားရှင် (၄၉)ဦးကို ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကြိုဆိုစဉ်။



၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈မှ အောက်တိုဘာလ ၁၂ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ COVID-19ကုသရေးစင်တာတွင်ကူညီဆောင်ရွက်ခဲ့ကြပြီး ရပ်ရွာသို့ပြန်လည်ရောက်ရှိလာသော နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်အချို့ကို ဒေသခံပြည်သူများကြိုဆိုစဉ်။

ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်ဖြစ်စဉ်များအတွင်းလှုပ်ရှားဆောင်ရွက်မှုများ



ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ်ငရပ်ကွက်၊တိုးချဲ့အရပ်တွင်ဖြစ်ရေတိုက်စားမှုကြောင့်နေအိမ်အားရွှေ့ပြောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ပဲခူးတိုင်း

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပြည်မြို့နယ်၊ လင်းရွာတွင်သစ်ပင်ပိ၍အိမ်ပြိုမှုဖြစ်ပွားခဲ့ရာမှ အိမ်ထောင်စုတစ်စုအိုးအိမ်ထိခိုက်ပျက်စီးခဲ့သဖြင့် ပြည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အိမ်ဆောက်အထောက်အကူပစ္စည်းများသွားရောက်ထောက်ပံ့ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊တနိုင်းမြို့ရှိ လီဒိုလမ်းမကြီးတံတားမှာ ရေကြီးရေလျှံမှုကြောင့်ပျက်စီးခဲ့ရာ တနိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မွန်ပြည်နယ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင်ဒီရေတိုက်ခတ်မှုကြောင့် ထိခိုက်ခံအိမ်ထောင်စုများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲကသွားရောက်ပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ်(မြောက်ပိုင်း)

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ နမ့်စလပ်ကျေးရွာတွင်ရေဘေးသင့်အိမ်ထောင်စု၄၀ခုအား အိမ်ဆောက်အထောက်အကူပြုပစ္စည်းများနှင့် မီးခိုးချောင်သုံးပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲကသွားရောက်ထောက်ပံ့မှုများပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ်(တောင်ပိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်မောက်မယ်မြို့နယ်၊ဈေးတန်းရပ်ကွက်အတွင်းရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်များက သောက်ရေသန့်နှင့်အစားအသောက်များဖြန့်ဝေခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ကနက်သီရိကျေးရွာ၊(က)ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်ပျက်စီးမှုများရှိခဲ့ရာကြက်ခြေနီစေတနာလုပ်အားရှင်များကအကူအညီများပေးအပ်ခဲ့သည်။


သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊နတ်မျှားကျေးရွာအုပ်စု၊ ဒေါင်းဥကျေးရွာတို့တွင်လေပြင်းတိုက်ခတ်မှုဖြစ်စဉ်အတွင်းနေအိမ်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအားမြို့နယ်ကြက်ခြေနီအသင်းခွဲက သွားရောက်လေးအပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမေရိကန်ကြက်ခြေနီအသင်းနှင့်USAIDတို့ပူးပေါင်းပြီးဘေးဒဏ်ကြုံကြုံခံနိုင်စွမ်းမြှင့်မားရေးအသိပညာပေး “Better Mawlamyine - ချီရွှေမြိုင်” Facebook page ကိုဝင်ရောက်လေ့လာနိုင်ပါသည်။
Page အားကြည့်ရှုရန် ယခု Link ကိုနှိပ်ပါ။

**ပေါင်းစည်းညီညွတ်သော
စီမံဆောင်ရွက်မှုမှသည်
သဘာဝဘေး လျော့ပါးရေး
ဆီသို့
It's All About Governance**

**အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်
ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့**

၂၀၂၀ပြည့်နှစ်၊
အောက်တိုဘာလ ၁၃ရက်နေ့။

**အပြည်ပြည်ဆိုင်ရာ
သဘာဝဘေးအန္တရာယ် ထိခိုက်
ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့**

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ
ခန့်ခွဲမှုဥပဒေကို ပိုမိုထိရောက်စွာ
အသုံးပြုခြင်းသည်ထိခိုက်နစ်နာသူများ
အတွက် လျင်မြန်စွာ ကူညီကယ်ဆယ်
ရေးကိုဆိုလိုသည်။

Credit to : IFRC

ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်ဖြစ်စဉ်များအတွင်းလှုပ်ရှားဆောင်ရွက်မှုများ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှ လေဘေးသင့်ပြည်သူများအား ကြက်ခြေနီက ထောက်ပံ့မှုများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများအတွင်းလေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့်အိမ်ခြေပျက်စီးမှုများရှိခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲကျေးရွာအရောက်ထောက်ပံ့ခဲ့သည်။

ယင်းဖြစ်စဉ်အတွင်းအလုံးစုံပျက်စီးခဲ့သောနေအိမ်(၁၁၅)အိမ်မှအိမ်ထောင်စုအတွက်မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သော မိသားစုသုံးပစ္စည်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ တစ်ပိုင်းပျက်စီးသောနေအိမ်(၁၅)လုံးမှ အိမ်ထောင်စုများအတွက်တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းနှင့်အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကိုဘုတ်ပြင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစိုးဝင်းပိုင်ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင် ၂၂ ဦးတို့က သွားရောက်ပေးအပ်ခဲ့သည်။



တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၃၀) ခု



မိသားစုသုံးပစ္စည်း (၁၁၅) ခု



အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ) - (၁၅) ခု



မိုးကုတ်တွင် ရေဘေးသင့်အိမ်ထောင်စုများအားဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် ထောက်ပံ့ခြင်းများ မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်ကြောင့် ရေနီချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ရှေ့လီပိုင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ ပြောင်းပြင်ကျေးရွာအုပ်စု၊ ကသဲကျေးရွာအုပ်စု၊ မြေမဲကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးနှင့်ကြက်ခြေနီစေတနာလုပ်အားရှင် ၃၃ဦးတို့က ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊ လိုအပ်သောစားနပ်ရိက္ခာများ ဝေငှပေးခြင်းအပြင်အပျက်အစီးများရွှေ့ပြောင်းပေးခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ရေဘေးသင့်အိမ်ထောင်စု (၄၂) စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့သော တန်ဖိုးငွေကျပ်စုစုပေါင်း ၇၄,၂၀၀,၀၀၀/-တန်ဖိုးရှိမိသားစုသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ ခြင်ထောင်၊ စောင်၊ တာပေါ်လင်စအစရှိသည်များကိုလည်းပေးအပ်ခဲ့သည်။



မိသားစုသုံးပစ္စည်း ၄၂ ခု



အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ) - ၄၂ ခု

ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှုများ



ကချင်ပြည်နယ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် ဗန်းမော်မြို့နယ်များအတွင်း COVID-19 ကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်ယူခြင်းများကို ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ကယားပြည်နယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ ခါတ်ခွဲနမူနာယူခြင်း၊ ခါတ်ခွဲနမူနာများပို့ဆောင်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ကရင်ပြည်နယ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံသမိစစ်ဆေးရေးကားဂိတ်နှင့် တန့်(၉၀၀)စစ်ဆေးရေးဂိတ်တို့တွင် ကုန်ကားမောင်းသူများအား COVID-19 ကာကွယ်ရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းနှင့် ရေမလိုလက်သန့်ဆေးရည်များပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ချင်းပြည်နယ်

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ် (၃) ဂိတ်အတွက် သောက်သုံးရေသန့်၊ ရေမလိုလက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက သွားရောက်ထောက်ပံ့ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာရွာရပ်ကွက် ၃၃ တို့တွင် COVID-19 ကာကွယ်ရေးအသိပညာပေးနှိုးဆော်မှုများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ပြုလုပ်ခဲ့ကြသည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၆ ရွာသို့ သွားရောက်ကာ COVID-19 ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ၊ နှာခေါင်းစည်းနှင့် ရေမလိုလက်သန့်ဆေးရည်များကို ကြက်ခြေနီကပေးအပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့အဝင်ဂိတ်မှ တစ်ဆင့်ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် COVID-19 ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲက ဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ မြစ်ငယ်မြို့မဈေးအတွင်းဈေးဝယ်လာသူများနှင့် ဈေးရောင်းချသူများအား COVID-19 ကာကွယ်ရေးနှာခေါင်းစည်းတပ်ဆင်ရန်ဆောင်ရွက်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲက ပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မွန်ပြည်နယ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာအုပ်စုရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာသူများအား နေရာချထားခြင်း၊ COVID-19 ကာကွယ်ရေးအသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲက ဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက COVID-19 ကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှဦးဆောင်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲအသီးသီးက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ဘူးသီးတောင်မြို့၊ မြို့သစ်အခြေခံပညာအလယ်တန်း (ကျောင်းခွဲ) တွင် COVID-19 စောင့်ကြည့်ရေးစင်တာပြုလုပ်ရာအုပ်ရာကုတင်များတပ်ဆင်ခြင်း၊ အသုံးအဆောင်များထားရှိခြင်း၊ အိမ်သာများဆောက်လုပ်ခြင်း၊ ရေချိုးမည့်ရေကန်များ ဆောက်လုပ်ပေးခြင်းများကို ဘူးသီးတောင်မြို့နယ်ကြက်ခြေနီအသင်းခွဲက ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲက နန်းရွှေဂူဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း၊ သရက်အုပ်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် အဝတ်နှာခေါင်းစည်း (၄၄၄) ခုချုပ်လုပ်ပြီး ဝေငှပေးခဲ့ကြသည်။

အလားတူပုဏ္ဏားကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲက အသွားအလာကန့်သတ်စောင့်ကြည့်မှုဗဟိုနေသည့် နေအိမ်များ၏ အနီးပတ်ဝန်းကျင်နေအိမ်များ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား COVID-19 ရောဂါအသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။

ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ရေးလှုပ်ရှားဆောင်ရွက်မှုများ



နေပြည်တော်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်သဘာဝတရားရိပ်သာရှိသံဃာတော်၊ သီလရှင်နှင့်သက်ကြီးရွယ်အိုများအား COVID-19 ရောဂါအသိပညာပေးခြင်း၊ နှာခေါင်းစည်း၊ ကာဘော်လစ်ဆပ်ပြာနှင့်လက်သန့်ဆေးရည်များကြက်ခြေနီကပေးအပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မဏိရတနာကျောင်းတိုက်၊ ယာယီနေရပ်စွန့်ခွာစခန်းတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များပေးခြင်းများကိုကြက်ခြေနီကဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိရပ်ကွက်ခုသို့ လာရောက်ကြိုတင်မဲပေးကြသူများအား စနစ်တကျလက်ဆေးစေခြင်း၊ နှာခေါင်းစည်းအခမဲ့ပေးခြင်း၊ COVID-19 အသိပညာပေးခြင်းများကိုကြက်ခြေနီကဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယုတ်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ COVID-19 အတည်ပြုလူနာအားမြို့နယ်ကြက်ခြေနီအသင်းခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။


သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ် (မြောက်ပိုင်း)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ၁၀၅၆၆ ဂိတ်နှင့်လူစည်းကားရာနေရာများတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းအခမဲ့ပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်ဖြန့်ဝေခြင်းများကိုမြို့နယ်ကြက်ခြေနီအသင်းခွဲကပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ် (တောင်ပိုင်း)

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိမိုးကုတ်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူများကို COVID-19 ကာကွယ်ရေးအသိပညာပေးခြင်း၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းထောက်ပံ့ခြင်းများပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာတို့တွင် လက်ကိုင်စကားပြောစက်ဖြင့် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းမှလိုက်လံဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းရှိလူအသွားအလာများသည့်နေရာများ၊ ဈေးများ၊ မြို့အဝင်ဂိတ်မှတစ်ဆင့်သွားလာကြသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းဝေငှခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်းများကိုပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများ တွင် ပါဝင်လှူဒါန်းမည်ဆိုပါက -
ဒေါ်မေစန္ဒာမျိုး
ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန။
ဖုန်း - ၀၉ ၄၂၁ ၁၆၉၅ ၈၉

<https://www.facebook.com/info.mrcs/>

<https://twitter.com/MyanmarRedCross>



ဒေါ်စန်းစန်းမော်
ညွှန်ကြားရေးမှူး၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန
sansanmaw@redcross.org.mm

မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)
ရာဇဓိကလမ်းမကြီး၊ ဒက္ခိဏသီရိမြို့၊ နေပြည်တော်။
ဖုန်း +၉၅ ၆၇ ၃၄၁၉၀၄၁၊ ၃၄၁၉၀၄၆

ရန်ကုန်ရုံးခွဲ
အမှတ် (၄၂)၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်း + ၉၅ ၁ ၃၉၂၁၂၈၊ ၃၉၂၁၂၉၊ ၃၉၂၁၃၀

ဒေါ်ရွှေစင်ကျော်စိုး
ညွှန်ကြားရေးမှူး၊
လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန
shwesinkyawsoe@redcross.org.mm

<https://www.redcross.org.mm>



ကျေးဇူးတင်ခြင်း-မြန်မာနိုင်ငံကြက်ခြေနီအသင်း၏လှုပ်ရှားဆောင်ရွက်မှုများကိုမြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှုမိတ်ဖက်အသင်းများ၊ ဒေသတွင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာမှ အလှူရှင်များသာမက၊ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍရှိမိတ်ဖက်များ၊ တစ်သီးပုဂ္ဂလများ စသည်တို့မှပံ့ပိုးကူညီပေးခြင်းဖြစ်သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။